

ရေချိန်ကျေ ကာ <yei gyein kya'> 标准下降
 ရေချိန်စံတိုင်းတံ့ နဲ့ <yei gyein san tain: dan> 水准器
 ရေချိန်ညီပြင် နဲ့ <yei gyein nyi byin> 水平面, 水平线
 ရေချိန်တင် ကာ <yei gyein tin> 水平提高, 标准提高
 ရေချိန်တိုး ကာ <yei gyein tain:> 测量水平面
 ရေချိန်တိုင်းနာရီ နဲ့ <yei gyein dain: na yi> 秒表, 跑表
 ရေချိန်ပြကရုယာ နဲ့ <yei gyein bya' k-ri' ya> 水准器
 ရေချိန်မျဉ်း နဲ့ <yei gyein myin:> 【数】水平线
 ရေချိန်ရ ကာ <yei gyein ya'> 饮酒够量, 有几分醉意: အရှင်နောက်တွေ့ကျော်မေ့လိုက်သောအခါသူ ~ လာတော့သည်။ 又喝了一杯酒后, 就有了几分醉意了。
 ရေချိန်သိပ်သည်းဆေ နဲ့ <yei gyein theit dhi: za'> 比重: ~ ပုလင်း: 比重瓶
 ရေချိုး: နဲ့ <yei gyan:> ①饮用凉水 ②供佛用水
 ရေချိုးစင် နဲ့ <yei gyan: zin> 为过路人设的饮水缸架
 ရေချိုးဒကာ နဲ့ <yei gyan: d-ka> 捐置饮水缸架的施主
 ရေချိုးအိုး နဲ့ <yei gyan: o:> ①为过路人设的饮水罐 ②供佛的水罐, 供佛花瓶
 ရေချိုးအိုးဝင် နဲ့ <yei gyan: o: zin> ② ရေချိုးဝင်
 ရေခြေားမြို့မြို့ဗူး နဲ့ <yei gya: myei gya:> 异乡, 他乡, 异国
 ရေခြက် နဲ့ <yei gwet> 水碗, 水杯
 ရေခြား နဲ့ <yei gun> (自来)水费
 ရေဂျာက် နဲ့ <yei g-yet> 水波, 波浪
 ရေင့် ကာ <yei ngon> ①含水 ②(喻)沉默, 缄默不语: ~ နှစ်တိုင်အသံတိုင်ရှုံးနောက်သည်။ 全都缄默不语。
 ရေင့်နေ ကာ <yei ngon nei> 沉默不语: မာားတွေ့းမျှမပြော ~ လိုက်သည်။ 一句话不说, 保持沉默。
 ရေင့်း နဲ့ <yei ngon:> 【动】鹌鹑 *Amaurornis fuscus barkeri* (The northern ruddy crake)
 ရေင်း ကာ <yei ngin> 提水, 沏水: ~ ဓာတ် 抽水机 / ~ ဖောင်း 桔槔的横杆
 ရေင်ထ ကာ <yei ngat> ①口渴 ②干旱: ~ ဓာတ် 干旱的土地
 ရေင်ထုတ်းကျေ နဲ့ <yei ngat wun: gya'> 【医】霍乱
 ရေင်း နဲ့ <yei ngan> 咸水, 海水: ~ ငါး 海鱼, 咸水鱼 / ~ အဲင် 咸水湖, 咸水池
 ရေင်း ကာ <yei ngout> 潜水: ~ ဓာတ် 潜水装置 / ~ ထိုး 潜水服 / ~ သား: 潜水员 / ~ သင်္ကာ 潜水艇 / ဗျာလိုယာ ~ သင်္ကား 核潜水艇 / ~ အော် 潜水衣
 ရေင်း နဲ့ <yei nyein> 死水: ~ အိုင် 死水湖
 ရေင်း နဲ့ <yei ngwei'> 水汽, 蒸气, 湿气
 ရေင်းတိုင်း နဲ့ <yei ngwei' dain:> 干湿度计
 ရေင်းဓာတ် နဲ့ <yei ngwei' dat> 水汽, 水蒸气, 湿气
 ရေင်းပမာဏ နဲ့ <yei ngwei' p-ma na'> 湿度

ရေင်းပျော် ကာ <yei ngwei' pyan> 蒸发
 ရေဝါ နဲ့ <yei za'> (诗)水边
 ရေဝါမ်း နဲ့ <yei s-mon> 【植】水芥 *Nasturtium officinale* (watercress)
 ရေဝါဝါ နဲ့ <yei z-lat> 【植】白古萝芙 *Rauwolfia ophiophrorrhizoides* (Kurz) Kerr
 ရေဝါး နဲ့ <yei za> ①用药物隐写的文字(可在水中重现) ②(纸张上的)水印图案
 ရေဝါဘန်းပို့ ကာ <yei za hneit> 印水印图案
 ရေဝါး ကာ <yei sa:> 冲蚀, 侵蚀, 冲刷
 ရေစီး I နဲ့ <yei zi:> ①水流 ②书贴的张数: ပုဂ္ဂိုင်တွေ့မှာ ၃၂ ~ ရှိသည်။ 一本书贴共有32张。 II ကာ <yei si:> 水流动
 ရေစီးကမ်းပြု နဲ့ <yei zi: kan: byo> 【医】牙周病
 ရေစီးကမ်းပြုလိုက် ကာ <yei zi: kan: byo lait> ①因河水的冲刷河岸崩塌: ~ လှိုမြှင်ကြောင်းပြောင်းသွားတယ်။ 因堤岸崩塌, 河流改了道。②患牙周病: သွား ~ တယ်။ 患牙周病。③(同情或施舍)过分, 过度: စောင့်း ~ တယ်။ 过分慷慨。/ ကရာဇ်း ~ တယ်။ 过分同情。
 ရေစီးကြောင်း နဲ့ <yei zi: gyaun:> ①水流 ②河道 ③由于漏织经纬线在布上所造成的空隙
 ရေစီးနှုန်း နဲ့ <yei zi: hnon:> 流量
 ရေစီးခေါ်ပျော် ကာ <yei zi: pyaw'> 水流缓慢
 ရေစီးဖောင်ဆန်း/ရေစီးဖောင်ဆန်စကား နဲ့ <yei zi: phaun zan / yei zi: phaun zan z-ga:> 一种委婉地举例说明的说话方法
 ရေစီးသန် ကာ <yei zi: than> 水急, 水流湍急
 ရေစီး နဲ့ <yei zu:> ①吃水量 ②航道的水深度
 ရေစီး နဲ့ <yei zei:> 【化】硬水: ထာယီ ~ 暂硬水 / စားစောင် ~ 永久硬水
 ရေစီး ကာ <yei so> 湿, 潮
 ရေစီး နဲ့ <yei zet> ①水滴 ②自来水龙头 ⑧水车, 抽水机 ④前世姻缘, 缘分: ဘယ်လို ~ ဖုန်းလာသည့်မျိုးဘန္ဂုံး တွေ့ရပြန်ပြီ။ 不知有什么缘分, 又碰到他了。
 ရေစီးကူး နဲ့ <yei set ku> 一种薄而坚固的纸, 也称ရေစီးကူး
 ရေစီးကုန် ကာ <yei zet kon> 缘分已尽
 ရေစီးကျေ I ကာ <yei zet khya'> 做布施时, 施主用杯倒水于地或滴水于盘中表示向土地神稟告自己做的功德
 II နဲ့ <yei zet khya'> 举行上述仪式时说的祷告词
 ရေစီးခုံက် နဲ့ <yei zet khwet> 布施时用来滴水的杯子或包括接水盘在内的一套杯子
 ရေစီးခုံး ကာ <yei zet hson> 有缘相会: ~ ရှိအကြောင်း မယားဖြစ်ရသည်။ 有缘分结为夫妻。
 ရေစီးပါ ကာ <yei zet pa> 有缘分, 适逢机会